

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Does this feel normal?	a yin a taayn tee da thee yeh lar? (အရင်အတိုင်း ထိတာ သိရဲ့လား?)
Do this.	dee lo lot ba (ဒီလို လုပ်ပါ)
Move your toes.	chey chawn myar hlot jee ba (ခြေချောင်းများ လှုပ်ကြည့်ပါ)
Do you have numbness or tingling?	ton ney lar tho ma hot jin ney lar? (ထုံနေလား သို့မဟုတ် ကျင်နေလား?)
Where do you feel the numbness or tingling?	beh ney ya hma ton tho ma hot jin ney lar? (ဘယ်နေရာမှာ ထုံ သို့မဟုတ် ကျင် နေလား?)
Did the numbness or tingling start today?	dee ney ga sa pyee ton ney lar tho ma hot jin ney lar? (ဒီနေ့က စပြီး ထုံနေလား သို့မဟုတ် ကျင်နေလား?)
How many days have you have the numbness or tingling?	dee lo ton ney da tho ma hot jin ney da beh lawk jaa pyee leh? (ဒီလို ထုံနေတာ သို့မဟုတ် ကျင်နေတာ ဘယ်လောက် ကြာပြီလဲ?)
Do you feel weak?	aar yaw ney lar? (အားလျော့နေလား?)
Did the weakness start today?	dee lo aar yaw laa da dee ney hma sa, Kheh da lar? (ဒီလို အားလျော့လာတာ ဒီနေ့မှ စ, ခဲ့တာလား?)
How many days have you had the weakness?	dee lo aar yaw ney da beh hna yek shee pyee leh? (ဒီလို အားလျော့နေတာ ဘယ်နှစ်ရက် ရှိပြီလဲ?)